

## The Essentials of Buddha Dhamma in Practice

### လက်တွေ. ဗုဒ္ဓဓမ္မ၏ အဆိအစားများ

၁၉၆၈၊ ဖေဖော်ဝါရီလဆန်းတွင် ဆရာတိုးဦးသင်သည် နိုင်ငံခြားသားများအား တရားတစ်ပတ် ပြသပေးခဲ့လေသည်။ ဒေါက်တာဟစ်စလော် ဦးဆောင်သော တရားသမားများသည် ဉာဏ်တိုင်း တရား ဆွေးနွေးရှုံး မေးခွန်းအများအပြား မေးမြန်းခဲ့လေသည်။ ဂင်းတို့သိလိုသော တရားအချက်အလက်များကို ဖြေရှင်းပြသရန် တရားတစ်ပတ်ပြီးဆုံးသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဆရာတိုးက စာတမ်းတစ်စောင် ပြုစဉ် တင်ပြခဲ့လေသည်။ ယင်းစာတမ်းကို အပြည့်အစုံဘသာပြန်၍ အောက်တွင် ဖော်ပြလိုက်ပါသည်။

အနိစ္စ၊ ဒုက္ခ၊ အနတ္ထသဘောတရားများသည် ဗုဒ္ဓဓမ္မတွင် အခြေအမြစ် အကျေဆုံးတရားများဖြစ်သည်။

အနိစ္စကို အမှန်ကောင်းစွာသိလျှင် ဒုက္ခကို နောက်ဆက်တွဲအဖြစ် အနတ္ထကို ပရမတ္တတရား အစစ်အဖြစ်သိမြင်နိုင်သည်။ ဤတရားသုံးပါးစလုံး အတူတက္ခသဘောပေါက်နားလည်ရန် အချိန်ကြာမြင့်စွာလိုပေမည်။

အနိစ္စသဘောသည် အပိုကပင်ရင်းဖြစ်သည်။ ယင်းသဘောကို ရှေးဦးကိုယ်တွေ့သိရှိရန် ကျင့်ကြအားထုတ်ရမည်။ ဗုဒ္ဓဘသာသာဆိုင်ရာ စာအုပ်များဖတ်ရှုကာမျှဖြင့် ဗုဒ္ဓဓမ္မအကြောင်း စာတွေ့သိရှုမျှဖြင့် အနိစ္စသဘော အစစ်အမှန်ကိုသိရန် မလုံလောက်ပါ။ မသိနိုင်ပါ။ ကိုယ်တွေ့အသိမျိုး ရှိနိုင်မည်မဟုတ်ပါ။ အနိစ္စသဘောကို ကိုယ်တွေ့ သိရှိရပါမည်။ မိမိကိုယ်တွင်း၌ အမြဲမပြတ်ပြောင်းလဲနေသော ဖြစ်စဉ်အဖြစ် အနိစ္စကို နားလည်ရပါမည်။ ဤသုံးသိရှိမှသာ ဗုဒ္ဓကိုယ်တော်က နားလည်စေချင်သကဲ့သို့ အနိစ္စကို နားလည်ရာ ရောက်ပါသည်။ ဗုဒ္ဓဘသာသာကို စာတွေ့ဖြင့်ပင် မသိသေးသောသူများသည် ဘုရားရှင်လက်ထက်တော်အချိန်ကအတိုင်းပင် အနိစ္စတရားကို သဘောပေါက်ရန် ကျင့်ကြအားထုတ်ယူနိုင်ကြပါသည်။

အနိစ္စတရားကိုနားလည်ရန် မဂ္ဂင်ရှစ်ပါးတရားကို တိတိကျကျ၊ ဝီရိယရှိစွာ လိုက်နာကျင့်သုံးရမည်။ မဂ္ဂင်ရှစ်ပါးကို သီလ၊ သမာဓိ၊ ပညာ သိက္ခာ(၃)ပါးအဖြစ် အဆင့်သုံးဆင့် ခွဲခြားထားပါသည်။

သီလစောင့်ထိန်းမှုသည် သမာဓိ၏ အခြေခံဖြစ်သည်။ သမာဓိဟူသည် စိတ်ကို တစ်နေရာ၌ တည်ပြုမောင်တိန်းသားမှုဖြစ်သည်။ သမာဓိ အားကောင်းမှုသာလျှင် ပညာ ဖြစ်ပေါ်လာနိုင်မည်။

ထို့ကြောင့် ပညာရရန်အတွက် ရှေးဦးလိုအပ်ချက်များမှာ သီလနှင့်သမာဓိဖြစ်သည်။ ဤမြို့ပညာဆိုသည်မှာ ပညာစုံအလုပ်ငန်းအားဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္ထသဘောများကို နားလည်ခြင်းကိုဆိုလိုသည်။

မြတ်စွာဘုရားတစ်ပါးပါး ပွင့်တော်မှုသည်ဖြစ်စေ၊ မပွင့်တော်မှုသည်ဖြစ်စေ၊ လူလောကတွင် သီလ ဆောက်တည်မှု၊ သမာဓိထူထောင်မှု လုပ်ငန်းလုပ်ကြသည်သာ ဖြစ်သည်။ အမှန်အားဖြင့် ဘာသာတိုင်း ဤ လုပ်ငန်းနှစ်ရပ်၌ တူညီကြသည်သာ ဖြစ်သည်။ သို့ရာတွင် ဤသိက္ခာနှစ်ရပ်သည် ဒုက္ခဆင်းရဲ၏ ချုပ်ပြီးပြီးဆုံးမှုကို မဖြစ်စေနိုင်ပါ။

ဒုက္ခပြီးစေရန် နည်းလမ်းရှာဖွဲ့စဉ် သိဒ္ဓတ္ထမင်းသားသည် သီလ၊ သမာဓိဖြင့်သာ ဆင်းရဲကို မချုပ်ပြီးစေနိုင်ဟူသော အချက်ကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ဒုက္ခကို ချုပ်ပြီးစေမည် လမ်းစဉ်ကိုသာ

ဆက်လက်ရှာဖွဲ့သည်။ ဖြန့်တိုင်တိုင် ပြည့်စုံလုံလောက်စွာ ကြိုးပမ်းအားထုတ်ပြီးနေသာ မဂ္ဂိုလမ်းမကြီးကို တွေ့ခဲ့ပေသည်။ သဗ္ဗာဗျာကျော်တော်ကိုရွဲ့သည်။ ထိုအခါကျမှသာလျှင် လူ၊ နတ်တို့ အား မဂ္ဂိုလမ်းမကြီးအတိုင်း လျောက်၍ ဒုက္ခာ၏ အရောက်သွားကြရန် ဟောကြားတော်မှုခဲ့သည်။

ဤနေရာတွင် အများအားဖြင့် ကမ္မဟော၏နေကြသည့် သံဃာရအကြောင်းကို ရှင်းပြလိုသည်။ ကာယကံ၊ ဝစ်ကံ၊ မနောကံ တစ်ခုခုပြုလုပ်တိုင်း သံဃာရ (သို့မဟုတ်) ကမ္မအင်အားများ ဖြစ်ပေါ်ကျန်ရှိနေရစ်သည်။ ပြုလုပ်သောကုသိုလ်ကံ၊ အကုသိုလ်ကံ အလျောက် ယင်းပုဂ္ဂိုလ်ဆိုင်ရာ သံဃာရအင်အားစာရင်းတွင် အသွင်းအနှစ် မှတ်သားပြီး ဖြစ်သွားသည်။ ထိုကြောင့် လူတိုင်းတွင် သံဃာရအင်အား စုဆောင်းပြီးရှိသည်။ သံဃာရအင်အားစာရင်း ဖွင့်ထားပြီး ဖြစ်သည်။ ယင်းသံဃာရအင်အားသည် ဘဝတစ်ခုတွင် ရှင်သန်နေမှုအတွက် စွမ်းအင်ဖြစ်သည်။ ယင်းဘဝ၏ နောက်၌ ကပ်လျက် ဆင်းရဲခြင်းနှင့်သေခြင်းတို့က မလွှဲမသွေ့ လိုက်ပါမြဲဖြစ်သည်။

ပုဂ္ဂိုလ်အသီးသီး စုဆောင်းထားသော သံဃာရစာရင်းကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ သိမ်းခြင်းဖြင့် ရှင်းလင်း ပစ်နိုင်သည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သိမ်းသည်နှင့်တစ်ပြိုင်နက် သံဃာရစာရင်းကို ရှင်းပေးနိုင်သော တန်ခိုးသတ္တိများ ပေါ်ထွက်လာမြဲဖြစ်သည်။ အနိစ္စသော့ အစစ်အမှန်ကို သိနားလည်သည်နှင့်တစ်ပြိုင်နက် သံဃာရစာရင်းရှင်းမှ စတင်လေသည်။ တစ်နေ့မှတစ်နေ့၊ တခဏမှတခဏ၊ အချိန်တိုင်း သံဃာရစာရင်းကို အနိစ္စသိမ်းခြင်းဖြင့် ရှင်းလင်းပစ်နေစဉ်အချိန်တွင်းမှာပင် ပြုလုပ်မှုအသစ်များကြောင့် သံဃာရအသစ်များလည်း ဖြစ်ပေါ်လျက်ရှိပေသည်။ ထိုကြောင့် ပိမိသံဃာရများ ကုန်ဆုံးစေရန် တစ်ဘဝလုံးလုံး (သို့မဟုတ်) ဘဝပေါင်းများစွာ ဆောင်ရွက်ရမည့် ကိစ္စရပ်ကြီးဖြစ်ပေသည်။

သံဃာရစာရင်း အားလုံးရှင်းလင်းပြီးသူသည် ဒုက္ခ၏ ချုပ်ပြုမြို့ရာသို့ ရောက်ရှိပြီဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော သူ၏ ဘဝသစ်ထူထောင်ရန်အတွက် လိုအပ်သော စွမ်းအင်ဖြင့် ထောက်ပံ့စေရန် သံဃာရအင်အား မကျန်ရှိတော့၍ ဖြစ်ပေသည်။ အဓိုးစုံ ပြည့်စုံတော်မှုပြီးကြသော မြတ်စွာဘုရားများနှင့် ရဟန်း အရှင်မြတ်များသည် မျက်မောက်ဘဝကုန်ဆုံးသောအချိန်တွင် ပရိနိုံ့နှင့်ပြတော်မှုကြသည်။ ဒုက္ခဆင်းရဲခြင်း ကုန်ဆုံးတော်မှုကြပေသည်။ ယခုအခါ ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်လျက်ရှိကြသော ကျွန်ုပ်တို့အတွက်မူ အနိစ္စ သဘောတရားကို ကောင်းစွာ နားလည်ခြင်းဖြင့် အရိယာပုဂ္ဂိုလ်တို့၏ ပထမအဆင့်သို့ ရောက်ရှိနိုင်လျှင်ပင် ကျေနှပ်နှစ်သိမ့်လောက်ပေပြီ။ ယင်းအရိယာပထမဆင့်မှာ သောတာပန် အဆင့်ပင်ဖြစ်၍ ထိုပုဂ္ဂိုလ်အတွက် ဒုက္ခအားလုံး ချုပ်ပြုများရန် ခုနစ်ဘဝထက် မပိုလွန်တော့ချေ။

ဒုက္ခနှင့်အနတ္တသောတရားများကို ပွင့်လင်းစွာနားလည်စေ၍ နောက်ဆုံးတွင် ဒုက္ခဆင်းရဲခြင်း ချုပ်ပြုမေးနေရာ၏ အနိစ္စတရားကို ဗုဒ္ဓမြတ်စွာဘုရား ဟောကြားသော တရားတော်မှုသာလျှင် အနက်အခို့ပါယ် ပြည့်စုံစွာ တွေ့ရှိနိုင်သည်။ မဂ္ဂိုလ်ရှစ်ပါးတရားတော်နှင့် ဗောဓိပက္ခိယတရား ၃၇ ပါးတို့ မပျောက်မပျက် တည်တဲ့နေသမျှ အနိစ္စတရားကို သိရှိနိုင်ကြပေသည်။

ဝိပဿနာ ကမ္မဋ္ဌာန်းဘဝနာအားထုတ်ရှု၍ တိုးတက်မှုရှိနေရန် ဟောဂါသည် အနိစ္စသောတရားကို တတ်စွမ်းသမျှ အဆက်မပြတ် သိနေရပေမည်။ အနိစ္စ၊ ဒုက္ခ၊ သို့မဟုတ် အနတ္တတရားတို့ကို ထိုင်စဉ်၊ ထစဉ်၊ လမ်းလျောက်စဉ်၊ လဲလျောင်းစဉ် ကူရိယာပုံးအားလုံးတိုင်း၌ သတိမလွတ်မြှုမြှော သိနေရန် ကြိုးပမ်းရမည်ဟု

မြတ်စွာဘုရားက ရဟန်းတို့အား ဆုံးမတော်မူခဲ့ပေသည်။ အနိစ္စကို အစဉ်အမြေသိနေခြင်းမှ တစ်ဆင့် ဒုက္ခနှင့် အနဲ့လက္ခဏာများကို အဆက်မပြတ် သိနေခြင်းသည် တရား ကြီးပမ်းအားထုတ်ရာ၌ အောင်မြင်မှုရတေရာ် သော့ချက်ပင် ဖြစ်ပေသည်။ ဗုဒ္ဓမြတ်စွာဘုရားသည် မဟာပရိနိဗ္ဗာန်ပြုတော်မူမှုမှ နောက်ဆုံး မှာကြားသွားတော် မူသည့်စကားမှာ

‘ဝယ်စမွှေသခါရာ၊ အပွဲမာအေန၊ သမွှေဒေထ’

‘ပြပြင်အပ်သော သခါရတရားတို့သည် ပျက်စီးခြင်း သဘောရှိကုန်၏။ သင်တို့သည် မမေ့သောသတိဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လေ့’ ဟူ၍ ဖြစ်ပေသည်။

အမှန်စင်စစ် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ငြေနစ်ကာလပတ်လုံး ဟောကြားတော်မူခဲ့သမျှ တရားတို့၏ အဆီအနှစ်မှာ ဤနောက်ဆုံး မိန့်မြတ်တော်မူခဲ့သည့် တရားအချက်ပင် ဖြစ်ပေသည်။ ပြပြင်အပ်သော သခါရအားလုံး၌ စွဲကပ်ပါရှိနေသည့် ပျက်စီးခြင်းသဘော အနိစ္စကို အစဉ်သတိပြု သိရှိနေလျှင် နောက်ဆုံးပန်းတိုင်သို့ အချိန်တန် မူချုဆိုက်ရောက်ရမည်သာ ဖြစ်ပေသည်။

အနိစ္စသဘောသီမှုကို ဖြစ်ပေါ်စေသောအခါ၌ သဘာဝတရားတို့၏ အစစ်အမှန်ကို သိမြင်သော ထိုးထွေးဥာဏ်လည်း ပို၍ နက်ရှိင်းလာပေမည်။ နောက်ဆုံးအချိန်တွင် အနိစ္စ၊ ဒုက္ခ၊ အနဲ့လက္ခဏာများ၏ အကိုလက္ခဏာများကို ယုံမှားသံသယလုံးဝက်းရှင်းစွာ ကိုယ်တွေ၊ သိရှိနားလည်လာပေလိမ့်မည်။ ထိုအခြေ ရောက်မှသာလျှင် မိမိရည်မှန်းထားသည့် ပန်းတိုင်သို့၊ အရောက်ချိတ်ကိုရန် အဆင်သင့်ဖြစ်နေပေမည်။ ယခု အနိစ္စ သိရှိသည် ရှေ့နှီးဆောင်ရွက်ရမည့် အမိက ကိစ္စရှုပြီးဖြစ်ကြောင်း သဘောပေါက်ပြီး ဖြစ်သဖြင့် အနိစ္စ ကို တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန်၊ ရှင်းလင်းစွာသိနိုင်ရန် ကြီးပမ်းအားထုတ်ရပေလိမ့်မည်။ ထိုမှသာလျှင် လက်တွေ့တရားအားထုတ်ရာ၌လည်းကောင်း၊ တရားရွေးနွေးရာ၌လည်းကောင်း၊ စိတ်တွင်း၌ မရှင်းမလင်း ရှုပ်ထွေးနေမှုများ မဖြစ်ပေါ်နိုင်ပေ။

အနိစ္စ၏ အနက်အဓိပ္ပာယ်အစစ်အမှန်သည် စကြောင့်တစ်ခုလုံးရှိ သက်ရှိသက်မဲ့ အရာဝါးတိုင်းတွင် နိယာမသဘောအဖြစ် စွဲကပ်ပါလျက်ရှိသော မတည်မြှုပြုခြင်း၊ ပျက်စီးခြင်း သဘောတရားပင်ဖြစ်သည်။ မြတ်စွာ ဘုရားသည် သူ၏တပည့်များအား ရုပ်လောကတစ်ခုလုံးရှိ အရာဝါးတိုင်းသည် ရုပ်ကလာပ်ကလေးများဖြင့် ဖွဲ့စည်းထားသည်ဟု ဟောကြားတော်မူခဲ့သည်။ ရုပ်ကလာပ်ကလေးများသည် အကျမှုများထက် များစွာ သေးငယ်သော ရုပ်ဝါးကလေးများဖြစ်၍ ဖြစ်ပေါ်လာပြီးနောက် ရုတ်တရက်ချက်ချင်း ချုပ်ဆုံးပျက်စီးသွားကြသည်။ ရုပ်ကလာပ်တစ်ခုသည် အခြေခံအဋ္ဌကလာပ်ရုပ်များဖြစ်သော ပထဝါ၊ အာပေါ့၊ တေဇော၊ ဝါယော၊ ဝေါး၊ ရာသ၊ သြေ၊ ရှုစ်ပါး၊ စုပေါင်း၍ ပြပ်ထုအဖြစ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပထမလေးပါးကို မဟာဘူတ ရုပ်များဟု ခေါ်သည်။ ရုပ်ကလာပ်တစ်ခုတွင် ယင်းလေးပါးက ကြီးစိုးလျက်ရှိသည်။ အခြား တရားလေးပါးမှာ အမိုတရား များသာ ဖြစ်သည်။ မဟာဘူတလေးပါး အပေါ်တွင် မိုးခို၍ ငှုံးလေးပါးမှ ဖြစ်ပေါ်လာခဲ့သည်။

ရုပ်ကလာပ်တစ်ခုသည် ရုပ်လောကြုံ အသေးငယ်ဆုံးသော ဝါးကလေးဖြစ်သည်။ မျက်မှာက်လောကြုံ သိပုံပညာသည် ဤများသေးငယ်လှသည့် အဆင့်သို့ရောက်အောင် သုံးသပ်နိုင်မှ မရှိသေးချေ။ ကလာပ်တစ်ခုသည် ဖော်ပြပါ အဋ္ဌကလာပ်ရုပ်ရှုစုံစုံ စုပေါင်းမိမ့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ တနည်းအားဖြင့်ဆိုသော သဘောအမှုအရာ

လက္ခဏာများသာဖြစ်သည့် အဋ္ဌကလာပ်ရပ်ရှစ်ပါး တစ်ခဏာများတွေ့ဆုံးရှိကဲတွင် လူ ဟုခေါ် သည့် ရုပ်ကလာပ်သည် ထိုခဏာလေးများအတွက် ဖြစ်ပေါ်လာပေသည်။ ကလာပ်တစ်ခု၏ သက်တမ်းကို တခဏ ဟုခေါ်ဆိုသည်။ မျက်စီတစ်မိတ် အချိန်အတွင်း၌ ခဏပေါင်း ကုန္တေတစ်သိန်း ရှိသည်ဟုဆိုကြသည်။ ဤရပ်ကလာပ်ကလေးများသည် အစဉ်တရိုက် ပြောင်းလဲချုပ်ပြုစွား ပျက်စီးနေကြသည်။ ဝိပဿနာကမ္မားနှင့်တရား၌ ရင့်ကျက်ပြီးသော ယောကိုသည် ရပ်ကလာပ်ကလေးများကို စွမ်းအင်စီးချောင်းတစ်ခုအဖြစ် ထိတွေ့နိုင်ကြပေသည်။

လူ၏ခန္ဓာကိုယ်သည် အများထင်မြင်ယူဆကြသကဲ့သို့ တည်တဲ့ခိုင်မြို့သော ဒြပ်ဝါး၊ တစ်ခု မဟုတ်ဘဲ၊ နာမ်နှင့်ယဉ်တဲ့သူ၏ ဖြစ်ပေါ်ပျက်ပြန်းနေသည့် ရပ်၏အစဉ်တန်းများသာ ဖြစ်ပေသည်။ ကျွန်ုပ်တို့ခန္ဓာကိုယ်သည် ပြောင်းလဲ ပျက်ပြန်းနေသော ရပ်ကလာပ်ကလေးများသာ ဖြစ်သည်ဟု သိမြင်ခြင်းသည် ပြောင်းလဲပျက်ပြန်းသည့် အနိစ္စသဘာဝ အစစ်အမှန်ကို သိနားလည်ခြင်းပင် ဖြစ်သည်။ ရပ်ကလာပ်ကလေးများ အမြတ်စေ လောင်ကျမ်းချုပ်ပြုမ်း ပျက်ပြန်းနေသော အနိစ္စသဘောတရားသည် ဒုက္ခသစ္စနှင့် ထပ်တူဖြစ်ကြောင်း အမှန်ယူဆရပေမည်။ ဤသို့မတည်မြှုပြင်းသဘော အနိစ္စကို ဆင်းရဲ့စားရခြင်းသဘောအဖြစ် ကိုယ်တွေ့သိမြင်လာမှ ဗုဒ္ဓတရားတွင် အခြေခံဖြစ်သည့် အရိယာသစ္စတရားလေးပါးအနက် ပထမဖြစ်သော ဒုက္ခသစ္စကို မျက်ဝါးထင်ထင် သိမြင်နိုင်မည် ဖြစ်ပေသည်။

အဘယ့်ကြောင့်ဆိုသော တခဏလေးများပင် ထွက်ပြီး လွတ်မြောက်ခြင်း မဖြစ်နိုင်သည့် ဒုက္ခ၏သိမ်မွှုလှသော သဘောတရား အစစ်ကို မျက်မှာက်ပြုရာတွင် သင်သည် နာမ်ရပ်နှစ်ဖြာဖြစ်သည့် သင်၏ဘဝကို အမှန်တကယ် ကြောက်ချုံးလာမည်။ ခွဲလမ်းခြင်း ကင်းလာမည်။ ထိုအခါတွင် ဒုက္ခမှ လွတ်မြောက်ရာ၊ ဒုက္ခချုပ်ပြုမ်းရာ နိုဗ္ဗာန်သို့ ထွက်ပြီးနိုင်ရန် နည်းလမ်းကိုရှာဖွေလိမ့်မည်။ ဤဒုက္ခချုပ်ပြုမ်းရာသည် မည်ကဲ့သို့ ရှိလိမ့်မည်ဟု ယခုသာဝ်ပင် သောတာပန်အဆင့်သို့ ရောက်သောအခါ မျှော်မှန်းရှုံးသိနိုင်ပေမည်။ ဒုက္ခချုပ်ပြုမ်းခြင်း၏ အရသာကို စတင်ခံစားနိုင်ပေမည်။ သောတာပန်အဆင့်သို့ ရောက်သည်ထို ကမ္မားနှင့်တရား ပေါက်မြောက်အောင် ပွားများပြီးပါက ကိုယ်တွင်းပြုမ်းချမ်းမှုဖြစ်သော ပြုပြင်မှုကင်းသည် နိုဗ္ဗာန်၏အရသာကို ထိတွေ့နိုင်ပေသည်။ သို့ရှာတွင် နေ့စဉ်လောကိုစွဲ အဝဝကို ဆောင်ရွက်နေစဉ်ပင်လျှင် အနိစ္စကို အမြတ်သိရှိနိုင်အောင် လေ့ကျင့်ထားသည်နှင့် တစ်ပြုင်နက် စိတ်ရော ကိုယ်ပါ ကောင်းသည့်ဘက်သို့ ပြောင်းလဲနေပြုဖြစ်ကြောင်း သင်ကိုယ်တိုင်ပင် သိရှိပါလိမ့်မည်။

သမဂ္ဂကို သင့်တင့်သော အဆင့်သို့ရောက်အောင် ကောင်းစွာထူထောင်ပြီးနောက် ဝိပဿနာကမ္မားနှင့် အဆင့်သို့ မတက်လုမ်းမှု ယောကိုသည် ရပ်တို့၏ သဘောတရား၊ နာမ်တို့၏ သဘောတရားများကို စာသိအဖြစ် လောက် သိရှိနိုင်ရန် လေ့လာထားသင့်ပေမည်။ အဘယ့်ကြောင့်ဆိုသော ဝိပဿနာဘာဝနာစန်း၌ ရပ်တို့၏ပြောင်းလဲသော သဘောတရား ကိုလည်း ဆင်ခြင်ရှု မှတ် ရပေမည်။ ရပ်ခြုံ ဖြစ်ပျက်ပြောင်းလဲနေသည်ကို အာရုံပြုနေသည့် နာမ်၏ ပြောင်းလဲပုံများကိုလည်း ရှုမှတ်သိမြင်ရန် အားထုတ်ရပေမည်။ တစ်ခါတစ်ရုံ ရပ်နှင့်ဆုံးရာ လူဘဝ၏ မမြို့သောသဘာဝ (ရပ်၏ အနိစ္စသဘောတရား)ကို အာရုံစုံစိုက်ရှု ရှုမှတ်ပြီးနောက် တစ်ခါတစ်ရုံ စိတ်၏ပြောင်းလဲလူပ်ရားမှု (နာမ်၏ အနိစ္စသဘောတရား)ကို ရှုမှတ်ဆင်ခြင်ရပေမည်။ ရပ်၏မမြို့သော သဘောတရားကို ဆင်ခြင်နေစဉ်တွင် ဤဆင်ခြင်မှုနှင့်

တစ်ပြိုင်နက် ဖြစ်ပေါ်သည့် အသိစိတ်များလည်း မတည်မခြေပြောင်းလဲနေကြောင်း သိမြင်လာ ပေလိမ့်မည်။ ရပ်၊ နာမ်နှစ်မျိုးစလုံး အတူတက္ခ ပြောင်းလဲနေသော အနိစ္စတရားကို သိမြင်ခြင်းပင် ဖြစ်ပေါ်သည်။

ယခုအထိ တင်ပြခဲ့သည့်မှာ ကိုယ်ခန္ဓာ၌ ထိတွေ့မှုဖြင့် ရပ်တို့၏ပြောင်းလဲခြင်းကို နားလည်သဘော ပေါက်မှုနှင့် ထိုရပ်တို့ပြောင်းလဲခြင်းအပေါ်တည်လျက် ပြောင်းလဲနေသော စိတ်၏ မမြို့သောသဘောတရားတို့ကို နားလည်မှုများအကြောင်းဖြစ်ပေါ်သည်။ အနိစ္စကို အခြားထိတွေ့မှုများဖြင့် နားလည်နိုင်ကြောင်း သင်တို့ သိထားသင့်ပေါ်သည်။

- (က) ရုပါရုံကို မျက်စွဲဖြင့် ထိတွေ့ခြင်းဖြင့် လည်းကောင်း၊
- (ခ) အသံကို နားဖြင့် ထိတွေ့ခြင်းဖြင့် လည်းကောင်း၊
- (ဂ) အနံကို နာခေါင်းဖြင့် ထိတွေ့ခြင်းဖြင့် လည်းကောင်း၊
- (ဃ) အရသာကို လျှေဖြင့် ထိတွေ့ခြင်းဖြင့် လည်းကောင်း၊
- (င) ဖော်ပွားရုံကို ကိုယ်ကာယဖြင့် ထိတွေ့ခြင်းဖြင့် လည်းကောင်း၊
- (စ) ဓမ္မာရုံ (အကြီအစည်း စိတ်ကူး)တို့ကို မနောဒ္ဒိရဖြင့် ထိတွေ့ခြင်းဖြင့် လည်းကောင်း၊

အနိစ္စသဘောတရားကို ရူမြင်သုံးသပ်နိုင်ပါသေးသည်။ ထို့ကြောင့် အနိစ္စကို ဒွါရမြောက်ပါး၌ ထိတွေ့ခံစားမှုများကို ရူမြင်ဆင်ခြင်လျက် သိရှိနားလည်နိုင်ပါသည်။

လက်တွေ့၌မှုပြုထိတွေ့ခံစားမှု ခြောက်မျိုးအနက် ကိုယ်ခန္ဓာအစိတ်အပိုင်းနှင့် ဖော်ပွားရုံ ထိတွေ့ပြောင်းလဲဖြစ်ပေါ်မှုသည် တရားရူရှိ ရူကွက်ရူခိုင်း အကျယ်ပြန့်ဆုံး ရရှိနိုင်ကြောင်း တွေ့ကြရသည်။ ထို့မျှသာ မကသေး ခန္ဓာကိုယ်တွင်းမှ ရပ်ကလာပ်များ၏ ပွတ်တိုက်မှု၊ လှပ်ရှားမှုနှင့် ရောင်ခြည်ဖြာထွက်ခြင်း စသော ဖော်ပွားရုံများနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ထိတွေ့မှုသည် အခြားထိတွေ့မှုများထက် ပိုမိုထင်ရှားသည်။ ပိုမို သိသာသည်။ ထို့ကြောင့် ဝိပဿနာဘဝနာ စီးဖော်းကာစယောဂိုသစ်သည် ကိုယ်ခန္ဓာ ထိတွေ့မှုဖြင့် ရပ်တို့ ပြောင်းလဲမှု၊ အနိစ္စကို ပိုမိုလွယ်ကူစွာ သိနားလည်နိုင်ပေါ်သည်။ ဤအစိကအကြောင်းကြောင့်ပင် အနိစ္စကို လျင်မြန်စွာ သိနိုင်ရန် ကိုယ်ခန္ဓာထိတွေ့မှုကို တရားအာရုံအဖြစ် ရွေးချယ်အသုံးပြုခြင်း ဖြစ်သည်။ တရားသမား မည်သူမဆို၊ အခြား နည်းလမ်းများကိုလည်း စမ်းသပ်အားထုတ်နိုင်ကြပါသည်။ သို့ရာတွင် ကယ်ထိတွေ့မှုဖြင့် အနိစ္စနားလည်ရန် ကောင်းစွာ အခြေပြီးမှ အခြားထိတွေ့မှုများနှင့် အနိစ္စကို ဆင်ခြင်ရန် ကျွန်ုပ်အကြီဥာက် ပေးပါသည်။

ဝိပဿနာလုပ်ငန်းတွင် ဥာဏ်အဆင့် ၁၀ ဆင့်ရှိပေါ်သည်။

၁။ သမ္မသနညာက် - စွေ့စပ်စွာရှုမှတ်ခြင်းနှင့် ဆင်ခြင်းသုံးသပ်ခြင်းဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္ထ သဘော သိမြင်နိုင်သောညာက်။

၂။ ဥဒယွေယဉ်အက် - ရပ်နာမ်တို့၏ ဖြစ်ပေါ်ချပ်ဆုံးနေမှုကို တိုက်ရုံက်ရူမြင်ခြင်းဖြင့် ရရှိသောညာက်။

၃။ ဘင်္ဂလာက်	-အလျင်အမြန်ပြောင်းလဲနေသော ရပ်နာမ်တို့၏ သဘာဝကို လျင်မြန်သော ရေစီးကြောင်း၊ သို့မဟုတ် စွမ်းအင်စီးကြောင်း အဖြစ် ရှုမြင်သောဥက္က၏။
၄။ ဘယ်လာက်	-ဤဘဝသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု မြင်သောဥက္က၏။
၅။ အာဒီနဝါဘ်	-ဤဘဝသည် မကောင်းမှုအပြစ်အတိရှိသည်ဟု သိသောဥက္က၏။
၆။ နို့ဒါဘ်	-ဤဘဝသည် စက်ဆပ်စွဲရှာဖွယ်ကောင်းသည်ဟု ဦးဇွဲလာသောဥက္က၏။
၇။ မုန့်တုကများဘ်	-ဤဘဝမှ လွတ်မြောက်ရန် အပူတပ်င်းအားထုတ်ရမည်ဟု ဆန္ဒဖြစ်ပေါ်လာသော ဥက္က၏။
၈။ ပဋိသံဃာန်	-အနိစ္စကို အခြေခံပြု၍ လုံးဝလွတ်မြောက်မှုရရန် အားထုတ်ရဖို့ အချိန်ကျကြောင်း သိရှိသည့်ဥက္က၏။
၉။ သံဃာနပေကွာဥက္က၏	-ပြုပြင်ခံသံဃာနတရားတို့မှ လုံးဝ အဆက်ပြတ်ရန်နှင့် သက္ကာယို့ ဖြတ်တောက်ရန် အဆင့်သို့ ရောက်ပြီဟု သိသောဥက္က၏။
၁၀။ အနဲ့လောမဥက္က၏	-နောက်ဆုံးပန်းတိုင်ဖြစ်သော နိုဗ္ဗာန်သို့ရောက်ရန် အရှုန်တိုးမြှင့် ပေးလိုက်သောဥက္က၏။

ဝိပဿနာဘဝနာ တရားအားထုတ်နေစဉ်အတွင်း ယောဂါပုဂ္ဂိုလ်သည် ဥက္က၏စဉ် အဆင့်ဆင့်အတိုင်း တို့တောင်းသော အချိန်အတွင်း ပန်းတိုင်သို့ ဆိုက်ရောက်သွားသူများအတွက်မှ ဤဥက္က၏ အဆင့်ဆင့်ကို ပစ္စဝေကွာဥက္က၏အားဖြင့်သာ ပြန်လှန်သုံးသပ်ကြည့်နိုင်ကြပေသည်။ အနိစ္စကို ထိုတွင်း သိနားလည်မှ တိုးတက်နက်ရှိုင်းလာသည့်နှင့်အမျှ တရားသမားသည် ဥက္က၏များသို့ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းသွားနိုင်ကြပါသည်။ သို့ရာတွင် အမှန်တကယ် တတ်ကျမ်းသော ဆရာ၏ ပြုပြင်ပေးမှုနှင့် ကူညီစောင့်ရောက်မှ လိုပေလိမ့်မည်။ တရားသမားသည် ဤဥက္က၏စဉ်အဆင့်များကို ကြိုတင်မျှော်မှန်းမနေမိရန် ဂရပြရပေမည်။ ဤသို့ ကြိုတင်မျှော်မှန်းနေလျှင် အနိစ္စကို အဆက်မပြတ် သိနေမှုသည် အာရုံပြောင်း၍ ရပ်ဆိုင်းသွားပေလိမ့်မည်။ အနိစ္စကို မပြတ်ရနိုင်မှုကသာလျှင် လိုအပ်သော ပန်းတိုင်သို့အရောက် ပို့ပေးနိုင်မည် ဖြစ်သည်။

\* \* \*

လောကလူ့ဘောင်တွင် လောကီအလုပ်များကို နေ့စဉ် ဆောင်ရွက်နေသော အိမ်ထောင်ရှင်တစ်ဦး အတွက် ဝိပဿနာဘဝနာကို မည်သို့ကြီးပမ်းနိုင်ကြောင်း ယခုရှင်းလင်း ပြောဆိုလိုပါသည်။ ယခုများရောက် ဘဝှုပင်လျှင် ဝိပဿနာဘဝနာကမွှေ့ဌာန်း အားထုတ်ခြင်းဖြင့် အကျိုးကျေးဇူး ခံစားရမည်ကို ပြောပြလိုခြင်း ဖြစ်သည်။

ဝိပဿနာဘဝနာ အားထုတ်ခြင်း၏ မူလရည်ရွယ်ချက်မှာ မိမိအတွင်းသန္တာန်း အနိစ္စသောတရားကို ကိုယ်တွေ့အားဖြင့် သိနေရန် ကြီးပမ်းခြင်းဖြစ်သည်။ ဤသို့ အားထုတ်ခြင်းဖြင့် နောက်ဆုံးတွင် ကိုယ်တွင်း ကိုယ်ပါ

တည်၌မေးချမ်း၍ စိတ်သဘာမျှတသောအခြေသို့ ဆိုက်ရောက်ပေလိမ့်မည်။ တရားသမားသည် ကိုယ်တွင်း၌ ထိတွေ့သိရှိနေသော အနိစ္စသဘော၌ လုံးဝစူးစိုက်နစ်မြှုပ်နှံနိုင်သောအခါ၌ ဤအခြေသို့ရောက်ပေမည်။ လူလောကတစ်ခုလုံးအား ခြိမ်းခြောက်လျက်ရှိသော ခက်ခဲသည့် ပြဿနာပေါင်းများစွာနှင့် ကမ္မာကြီးသည် ယခုရင်ဆိုင်နေရပေသည်။ ဤအချိန်သည် လူတိုင်း လူတိုင်း ဝိပဿနာ ဘဝနာတရား စီးဖြန်းရန် အချိန်ကောင်း အချိန်မှန်ဖြစ်ပေသည်။ ယနေ့ဖြစ်ပျက်နေသော ပြဿနာပေါင်းသောင်းခြောက်ထောင်အလယ်တွင် အေးချမ်း၌မြတ်သက်သော စမ်းရေအိုင်ကလေးတစ်ခု ရှာဖွေယဉ်လုံးကို သင်ကြားယူရန် အချိန်ကောင်းဖြစ်ပေသည်။

လူတိုင်း၏ ခန္ဓာကိုယ်တွင်း၌ အနိစ္စတရား ရှိပါသည်။ လူတိုင်း လက်လုမ်းမှုပါသည်။ မိမိကိုယ်တွင်းသာ နိုက်၍ကြည့်ရှုလိုက်ပါ၊ အနိစ္စကို တွေ့မြင်ရပါမည်။ ကိုယ်တွေ့သိရပါသည်။ အနိစ္စကို ကိုယ်တွင်း၌ ထိတွေ့၍ ကိုယ်တွေ့သိ၍ အနိစ္စတရားတွင် နှစ်မြှုပ်နှံနိုင်လျှင် ပြင်ပလောကြီးနှင့် မိမိကိုယ်မိမိ အလိုဂျိသလို ဖြတ်တောက်ထားနိုင်ပါသည်။ ထို့ကြောင့် အိမ်ထောင်ရှင် တစ်ဦးအတွက် အနိစ္စတရားသည် တန်ဖိုး လွန်စွာထား ရှိရမည် ဘဝ၏ ကျောက်မျက်ရတနာ ဖြစ်ပေသည်။ မိမိ၏ ကာယသုခ စိတ္တသုခ အတွက်သော်လည်းကောင်း၊ ပတ်ဝန်းကျင် လူဘောင်အဖွဲ့အစည်း၏ အကျိုးစီးပွားအတွက်လည်းကောင်း မိမိကိုယ်မိမိ အနိစ္စသိမှုဖြင့် တည်ကြည် အေးချမ်းစွာ ထိန်းသိမ်းစောင့်ရောက် ထားနိုင်ပေလိမ့်မည်။

အနိစ္စသဘာတရားကို ကိုယ်တွေ့သိဖြင့်လျက် ကောင်းစွာ ပေါက်မြောက်ပြီးသောအခါ၌ ကာယဝေဒနာ၊ စိတ္တဝေဒနာတို့ကို အမြစ်မှ ထုတ်ပယ်ပစ်နိုင်ပေသည်။ ဤနည်းဖြင့် ကာယဝေဒနာ၊ စိတ္တဝေဒများကို ဖြစ်စေသော မိမိကိုယ်တွင်းမှ မကောင်းသော အညွှန်အကြေးဟူသများကို တဖြည်းဖြည်း ချေခွဲပစ်နိုင်ပေသည်။ ဤအကျိုးကျေးဇူးများကို လောကိုလူဘောင်ကို စွန်းလွှတ်၍ တောထွက်သွားကြသော ပုဂ္ဂိုလ်များသာ ခံစားနိုင်ကြသည် မဟုတ်ပါ။ အိမ်ထောင်ရှင်များကလည်း ဤအကျိုးကျေးဇူးတရားများကို သိရှိခဲ့စားနိုင်ကြပါသည်။ လူမှုကိစ္စ အဝဝဖြင့် အလုပ်များနေသော အိမ်ထောင်ရှင်ပင်လျှင်ပင် အမှန်တကယ်တတ်ကျေမးသည် ဆရာကောင်း၏ အကူအညီဖြင့် အချိန်အနည်းငယ်အတွင်း အနိစ္စသဘာတရားကို တွေ့မြင်သိရှိနိုင်ပါသည်။ အနိစ္စမျိုးစွဲ တစ်ကြိမ်ရပြီးနောက် ယင်းအား မပျောက်မပျက်စေရန် ထိန်းသိမ်းစောင့်ရောက်ထားရန်သာ လိုပေသည်။ သို့ရာတွင် ပုဂ္ဂိုလ်သည် အချိန်ရသည်နှင့် အခွင့်အရေးရသည်နှင့် တစ်ပြိုင်နက် တိုးတတ်အောင်ပြင်မှုရရှိရန် ကြိုးပမ်း အားထုတ်ရပေမည်။ ဝိပဿနာညာဏ်စဉ် တတိယအဆင့်ဖြစ်သော ဘင်္ဂညာဏ်သို့ ရောက်အောင် ကြိုးပမ်းအားထုတ်ရပေမည်။ ဤအဆင့်သို့ရောက်လျှင် သူ့၏ အခက်အခဲ ပြဿနာ မရှိနိုင်တော့ပါ။

ဘင်္ဂညာဏ်အဆင့်သို့ ရောက်ပြီးသူသည် အနိစ္စတရားကို အခက်အခဲမရှိ အလိုအလောက်နီးပါး လိုအပ်သလို တွေ့ရှိနိုင်ပေသည်။ ဤအခါတွင် အနိစ္စသည် သူ၏အခြေစခန်း ဖြစ်လာပေလိမ့်မည်။ နေ့စဉ် အိမ်ထောင်မှုကိစ္စအဝဝ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက်၊ အိမ်ထောင်ရှင်တစ်ဦးသည် အနိစ္စအခြေစခန်းသို့ ကိုယ်ရောစိတ်ပါ အာရုံပြုနိုင်ပေသည်။ သို့ရာတွင် ဘင်္ဂညာဏ်အဆင့်သို့ မရောက်သေးသော သူများအတွက် အခက်အခဲ တွေ့ကောင်းတွေ့ပေလိမ့်မည်။ သူ့အတွက် ကိုယ်တွင်း၌ အနိစ္စသိမှုနှင့် ပြင်ပမှ ကာယစိတ္တအာရုံများသည် လွန်စွဲနေကြသဲ့သို့ ဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် အလုပ်လုပ်ချိန်၌အလုပ်လုပ်၍ ကစားချိန်၌ကစား ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြရလိမ့်မည်။ သူ့အတွက်အချိန်တိုင်း အနိစ္စသိမှုဖြစ်ရန် အောက်ရှုက်ရန် မလိုပါ။ နေ့မြှုပ်ဖြစ်စေ၊ ညွှန်းပြုဖြစ်စေ၊ မှန်မှန် အချိန်

သို့မဟုတ်၊ အချိန်များ သတ်မှတ်ထား၍သာ တရားအာရုံပြီမှ လုပ်ပေးရမည်။ ဤအချိန်အတွင်းတွင် စိတ်အာရုံကို မိမိကိုယ်တွင်း၌ ထားနိုင်ရန် ကြီးစားရမည်။ ထိုနောက် အနိစ္စသဘောတရားကို မြင်အောင် ရူပေးရမည်။ စိတ်ကူးကြံစည်၊ အတွေးအတော့များ မနောင့်ယူက်စေဘဲ၊ အနိစ္စသီမှုသည် တစ်ခဏာ တစ်ခဏာ၊ အဆက်မပြတ် ဖြစ်ပေါ်နေရန် အားထုတ်ပေးရမည်။ စဉ်းစားကြံစည်တွေးတော့များသည် တရားတိုးတက်မှု၌ များစွာ အနောင့်အယုက် ဖြစ်ပေသည်။ အနိစ္စအာရုံတွင် အဆက်မပြတ်စုံစိုက်မထားနိုင်လျှင် အာနာပါနသတိလုပ်ငန်းကို ပြန်လည်လုပ်ဆောင်ရမည်။ အကြောင်းမှာ သမာဓိသည် အနိစ္စရူမှတ်မှု၏ သေ့ချက်ဖြစ်သောကြောင့် ဖြစ်သည်။

သမာဓိကောင်းစေရန် သီလစင်ကြယ်ရမည်။ သီလအခြေခံပေါ်တွင် သမာဓိကို တည်ဆောက်ရသည်။ အနိစ္စသဘောတရား ကောင်းစွာသီမြင်နိုင်ရန် သမာဓိကောင်းရပေလိမ့်မည်။ သမာဓိကောင်းလျင် အနိစ္စမြင်မှုသည် လွန်စွာထင်ရှားပေလိမ့်မည်။ အနိစ္စတရားဖော်ထုတ်ရန် အထူးအထွေ လုပ်ကိုင်ရမည့် နည်းလမ်းမရှိပါ။ စိတ်ကို တည်ပြုမြှုံးထား၍ ကမ္မဋ္ဌာန်းအာရုံပေါ်တွင် စုံစိုက်ထားရန်သာလိုသည်။ ဝိပဿနာကမ္မဋ္ဌာန်းလုပ်ငန်းတွင် ကမ္မဋ္ဌာန်းအာရုံမှာ အနိစ္စပင် ဖြစ်သည်။ ထို့ကြောင့် ကာယထိတွေ့မှု၌ အာရုံပြု၍ လေ့လာခဲ့သူများသည် အနိစ္စကို တိုက်ရှိက် ထိတွေ့နိုင်ကြပေသည်။ ကာယအပေါ်၌ အနိစ္စကို ထိတွေ့ရာတွင် ပထမဗျာ မိမိအာရုံကိုလွယ်ကူစွာ စုံစိုက်ထားနိုင်သော နေရာမှစတင်ရမည်။ ထို့နောက် အာရုံစုံစိုက်မှုကို ခေါင်းမှခြေသို့ ခြေမှေခေါင်းသို့ နေရာပြောင်း၍ ပေးရမည်။ တစ်ခါတစ်ရုံ ကိုယ်တွင်းသို့ စုံစိုက်၍ ရူပေးရမည်။ ဤနေရာတွင် ကိုယ်ခန္ဓာအစိတ်အပိုင်းများအဖြစ် အာရုံမြှုံးရန် ရှင်းလင်းစွာ နားလည်ထားရပေမည်။ ရပ်ကလာပ်များ ဖြစ်ပေါ်ပုံနှင့် အစဉ်မပြတ် ပြောင်းလဲနေပုံကိုသာ အာရုံပြု၍ ရူပေးရမည်။

ဤအုပ်ကြားချက်များအတိုင်းသာ လိုက်နာဆောင်ရွက်ပါလျင် တိုးတက်မှုအမှန် မျချရရှိပေးမည်။ သို့ရာတွင် တိုးတတ်မှုသည် ပုဂ္ဂိုလ်တစ်ဦး၏ ပါရမီအပေါ်တွင်လည်း တည်ရှိသည်။ ကမ္မဏာန်းလုပ်ငန်းတွင် ကြီးပမ်းမှ ပို့ရုယ်အပေါ်တွင်လည်း တည်ရှိသည်။ ညော်အဆင့်မြင့်၍ မြင့်၍ လာသောအခါ အနိစ္စ၊ ဒုက္ခနှင့် အနတ္တလက္ခဏာများကို ထိုးထွင်းသိမှုလည်း တိုးပွားလာလိမ့်မည်။ ထိုအခါ အရိယာပန်းတိုင်သို့ ပို၍ နီးကပ်လာပေလိမ့်မည်။ အိမ်ထောင်ရှင်တိုင်းသည် ဤအရိယာပန်းတိုင်ကို မျက်ခြည်မပြတ်စေဘဲ ကြိုးပမ်း အားထုတ်သွားကြရလိမ့်မည်။

ယခုမျက်မောက်ခေတ်သည် သိပ္ပံ့ခေတ်ဖြစ်သည်။ မျက်မောက်ခေတ်လူသည် စိတ်ကူးယဉ်ဘဝကို မမျှော်မှန်းကြချေ။ သူသည် လက်တွေ့ထင်ထင်ရှားရှား တိကျခိုင်မာ၊ ကိုယ်တိုင် မျက်မောက် ယခုမျက်ချင်းလက်ငင်း အကျိုးရှိမည့် အရာများကိုသာ လက်ခံလိမ့်မည်။

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မှုစဉ်က ကာလာမအမျိုးသားတို့အား ဤသို့ ဉာဏ်စကား မြှုက်ကြားတော်မှုခဲ့ပေသည်။

‘ယခု ရူကြပေလော့၊ ကာလာမအမျိုးသားတို့၊  
သတင်းစကားကိုကြားရုံနှင့် နားမယောင်နှင့်။  
အစဉ်အလာဖြစ်ပါသည် ဟူ၍လည်း လက်မခံနှင့်။’

လူပြောသူပြောတစ်ဆင့်စကားကိုလည်း မယုံလေနှင့်။  
 ဘာသာရေးကျမ်းကြီးများ ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်။  
 တဗ္ဗန်ည်းနှင့် ဆင်ခြင် ကြံးဆယူယုံမျှကိုလည်း နားမယောင်လေနှင့်။  
 ပုံပန်းအမြင်သဏ္ဌာန် ကြည့်၍လည်း မဆုံးဖြတ်နှင့်။  
 ရော်ရမ်းမှန်းဆ ယူရသော ထင်မြင်ယူဆချက်ကိုလည်း အမှန်ဟု မမှတ်ယူနှင့်။  
 ဖြစ်နိုင်ကောင်း၏ဟု ထင်မြင်ရရံဖြင့်လည်း မယုံကြည်ပါလေနှင့်။  
 အသင်တို့ ကိုးကွယ်ဆည်းကပ်ရာ ဆရာသမားဖြစ်သည့် ဂုဏ်ကြောင့်လည်း မှန်လှပြီဟု တစ်ထစ်ခု  
 မမှတ်ကြကုန်ရာ’

‘ဒါ ကာလာမန္တယ်ဖြား အမျိုးသားတို့၊ အချို့သော အကြောင်းတရားသည် အကုသိုလ် ဖြစ်သည်၊  
 မမှန်မကန် မကောင်းကျိုးကို ဖြစ်စေသည်၊ ပညာရှိတို့က ကဲ့ရဲ့သြို့ဟည်၊ သင်တို့၏ အကျိုးကို  
 ဆုတ်ယုတ် ပျက်ပြားစေမည်ဟု သင်တို့ ကိုယ်တိုင် ကိုယ်ကျ သိရှိ၏။ ထိုအကြောင်းတရားများကို  
 စွန့်ပယ်ကြပေလေ့။ အချို့ အကြောင်းတရားများမှာ ကုသိုလ်ဖြစ်သည်။ ကောင်းကျိုးကို ဖြစ်စေသည်။  
 အပြစ်ကင်းမဲ့သည်။ ပညာရှိများက ချီးမှမ်းကြသည်။ လက်တွေ့ကျင့်သုံးလိုက်နာလျင် သင်တို့အား  
 ကောင်းကျိုး ဖြစ်စေသည်။ ပျော်စွင်မှုကို ပေးသည်ဟု အသင်တို့ ကိုယ်တိုင်ကိုယ်ကျသိ၏။  
 ထိုအကြောင်းတရားများကို နှစ်သက်စွာ လက်ခံ၍ လိုက်နာကျင့်ကြပေလေ့။’

ယခုအချိန်တွင် ဝိပဿနာ နာရီကြီး ထိုးလေပြီ။ ဗုဒ္ဓဓမ္မ ဝိပဿနာကျင့်စဉ် ပြန်လည် ပေါ်ပေါက်ထွန်းကားလာချေပြီ။  
 ကျွမ်းကျင်သောဆရာကို အမြိုပြု၍ စီတ်နှလုံးပွင့်လင်းစွာနှင့် ရိုးသားဖြောင့်မတ်စွာ ဘာဝနာတရား ကျင့်ကြ  
 အားထုတ်ပါလျင် အကျိုးကျေးဇူးများ မျချရရှိလိမ့်မည်ဟု ကျွန်ုပ်တို့ တစ်ထစ်ခုယုံကြည်ပါသည်။ ဤအကျိုး  
 ကျေးဇူးများသည် လက်တွေ့၊ ထင်ထင်ရှားရှား တိကျခြိုင်မာ၊ ကိုယ်တိုင် ပျက်မောက်၊ ယခုချက်ချင်း လက်ငင်း  
 အကျိုးပြုမည်ဖြစ်၍ အသင်တို့အား ဘဝထက်ဆုံး ကောင်းကျိုးချမ်းသာနှင့် ပြည့်စုံပါပေလိမ့်မည်။

သတ္တဝါအပေါင်း ပျော်စွင် ချမ်းမြှုပါစေ။

ကမ္မာတစ်ဝန်း ြိမ်းချမ်းသာယာပါစေ။